

前后字的元音或辅音相互调换,构成隐语的方法,诸如: ကစား -> စကား၊ ချေးထိုးပိုး -> ချေးပိုးထိုး၊ မာလကသီး -> မာကလာသီး၊

ဝဏ္ဏာကမနည်း နှ၊ <wun na g-ma' ni:> (一种构词法)插入法, 如: ပျက်ချော်插入两个က成为ကပျက်ကချော်၊ ဟုတ်မှန်插入两个မ成为မဟုတ်မမှန်

ဝတ် I က၊ <wut/wit> 穿, 戴: အင်္ကျီ ~ သည်။ 穿衣。 / လက်စွပ် ~ သည်။ 戴戒指 II နှ၊ <wut/wit> ① 职责, 责任: ဆရာ ~ 教师的职责 / သားသမီး ~ 子女的责任 / မယား ~ 妻子的责任 ② 僧侣每日的任务 (指诵经) ③ 微小的粉末, 颗粒或渣滓: ~ ဆံ 花蕊 / မျက် ~ 眼屎

ဝတ်ကောင်းစားကောင်း နှ၊ <wut kaun: sa: gaun:> 好的衣着, 盛装

ဝတ်ကောင်းစားလှ နှ၊ <wut kaun: z-hla'> 盛装, 漂亮衣服

ဝတ်ကောင်းဝတ်သန့် နှ၊ <awut kaun: wut than'> 整洁的衣服

ဝတ်ကုန်ကျေကုန် ကဝ၊ <wut kon kyei gon> 敷衍塞责, 应付了事: ~ ထမ်းဆောင်ယင်မရ။ 敷衍了事不行。另有ဝတ်ကုန်ဆန်း၊ ဝတ်ကုန်တမ်းကျေ၊ ဝတ်ကုန်ဝတ်ကျေ၊ ဝတ်ကျေတိုင်းကုန်၊ ဝတ်ကျေတမ်းကျေ၊ ဝတ်ကျေပန်းကျေ၊ ဝတ်ကျေဝတ်ကုန်等写法

ဝတ်ကပ် က၊ <wut kat> = ဝတ်တက်

ဝတ်ကျေ က၊ <wut kyei> 尽责, 尽职

ဝတ်ကျေတမ်းကျေ ကဝ၊ <wut kyei tan: kyei> 敷衍塞责

ဝတ်ကျောင်း နှ၊ <wut kyaun:> 【宗】僧侣的禅堂; 教堂

ဝတ်ကြီးဝတ်ငယ် နှ၊ <wut kyi: wut nge> 各种份内的工作, 各种义务, 职责: မိဘများကို ~ ပြုစုရသည်။ 侍候父母尽孝道。

ဝတ်ကြောင် နှ၊ <wut kyaun> 俗人 (区别于僧侣) 穿的服装

ဝတ်ကြောင်လဲ က၊ <wut kyaun le:> 还俗

ဝတ်ချ က၊ <wut khya'> 拜, 叩拜, 磕头

ဝတ်ချက် I က၊ <wut khyet> 做斋僧用的饭菜 II နှ၊ <wut khyet> 负责做斋僧饭菜的人

ဝတ်ပြုံ က၊ <wut khyon> 披上, 穿

ဝတ်ခွက် နှ၊ <wut khwet> 小菜盒

ဝတ်စနစ်လုံးပေါက် / ဝတ်စပေါက် နှ၊ <wut sa' hn-lon: paut / wut sa' paut> 缅文声调符号“:”的名称

ဝတ်စား က၊ <wut sa:> 穿戴: ~ ထားလိုက်တာပုံနေတာပဲ။ 穿戴很时髦。 / ဝတ်ကောင်းစားလှကို ~ ရွံသွားသည်။ 穿上好衣服去。

ဝတ်စားဆင်ပြင် က၊ <wut sa: hsin pyin> 装扮, 打扮, 穿戴, 也写作ဝတ်စားဆင်ယင်

ဝတ်စားတန်ဆာ နှ၊ <wut sa: d-za> 服装首飾

ဝတ်စုံ နှ၊ <wut son> 制服, 成套衣服: ဘွဲ့ ~ 学士服, 硕士服, 博士服 / ဝတ် ~ 军装 / မိန်းမ ~ 女服

ဝတ်စုံစားစုံ နှ၊ <wut son sa: zon> ① = ဝတ်စုံ ② 各种衣服

ဝတ်စုံပြည့်စာတ်တိုက် က၊ <wut son byei' zat tait> 彩排, 预演

ဝတ်စင် က၊ <wut sin> (罕) 尽责, 尽职

ဝတ်ဆံ နှ၊ <wut hsan> ① 花蕊 (见ဝန်းပွင့်图) ② 疮的浓头, 粉刺中的分泌物 ③ 物体中间像核的部分

ဝတ်ဆံခေါင်း နှ၊ <wut hsan gaun:> 【植】花药

ဝတ်ဆံညှာ နှ၊ <wut hsan hnya> 【植】花丝

ဝတ်ဆံတံ နှ၊ <wut hsan dan> 花丝 (见ဝန်းပွင့်图)

ဝတ်ဆံတိုင် နှ၊ <wut hsan dain> 花丝

ဝတ်ဆံတည် က၊ <wut hsan ti> ① 长花粉 ② (疮) 生浓包, 生结节或硬块

ဝတ်ဆံထည် က၊ <wut hsan hte'> = ဝတ်ဆံတည်

ဝတ်ဆံပွင့် နှ၊ <wut hsan bwin'> 花蕊

ဝတ်ဆံပို နှ၊ <wut hsan pho> 雄蕊

ဝတ်ဆံမ နှ၊ <wut hsan ma'> 雌蕊

ဝတ်ဆံမတိုင် နှ၊ <wut hsan ma' dain> 【植】花柱 (见ဝန်းပွင့်图)

ဝတ်ဆံမထိပ် နှ၊ <wut hsan ma' hteit> 【植】柱头 (见ဝန်းပွင့်图)

ဝတ်ဆံမှုန့် နှ၊ <wut hsan hmon'> 【植】花粉

ဝတ်ဆံမှုန့်အိတ် နှ၊ <wut hsan hmon' eit> 【植】① 花药 ② (工蜂身上的器官) 花粉篮

ဝတ်ဆံအိတ် နှ၊ <wut hsan eit> 【植】花药 (见ဝန်းပွင့်图)

ဝတ်ဆံရည် နှ၊ <wut hsan yi> 花蜜

ဝတ်ဆင် က၊ <wut hsin> 穿戴, 打扮, 装扮

ဝတ်ဆွမ်း နှ၊ <wut hsun:> 每日布施给僧侣的斋饭

ဝတ်ညှာ နှ၊ <wut hnya> (诗) 花丝

ဝတ္တကမြေ နှ၊ <wut t-ka' myei> 捐给佛、法、僧的土地, 寺庙的土地

ဝတ္တမာန် နှ၊ <wut t-man> 现世

ဝတ္တရား နှ၊ <wut t-ya:> 职责, 义务: လောက ~ 社会义务 / ~ အရစစ်မှုထမ်းစနစ် 义务兵役制

ဝတ္တရားကျေ က၊ <wut t-ya: kyei> 尽责, 完成任务: ခါလောက်ဆိုယင် ~ ပါပြီ။ 这样也就尽到了责任。 / ~ ငေးရသည့်အသံမျိုးဖြင့်မေးလိုက်၏။ 用应付的口吻问了一下。

ဝတ္တရားပျက် က၊ <wut t-ya: pyet> 失职, 不负责任: ကိုယ့်ဝတ္တရားမပျက်စေနဲ့။ 不要失职。

ဝတ်တော်မြေ နှ၊ <wat law myei> = ဝတ္တကမြေ

ဝတ်တက် က၊ <wut tet> 【宗】诵经拜佛, 做弥撒, 做礼拜

ဝတ်တက်ဝတ်ကပ် က၊ <wut tet wut kat> = ဝတ်တက်

ဝတ်ထိစပါ ကဝ၊ <wut hti' z-ba> (罕) 随随便便, 不客气地

ဝတ္တ နှ၊ <wut htu'> ① 东西, 物资 ② 僧用钱财 ③ 小说